

# မာတိကာ

အကြောင်းအရာ

စာမျက်နှာ

ကိုယ်စွမ်းမရှိက ကျရှုံးရ (တရုတ်ပညာရှိ - မင်းရှယ်)	၅
ကံဆိုတာ အမြဲမကောင်းနိုင် (တရုတ်ပညာရှိ = လွီစုချွန်ချူး)	၁၃
ဂယ်ပေါက်ရှိမှ သက်သာရ (တရုတ်ပညာရှိ - စို.ယွင်)	၁၈
ငြင်းခုံန်ခြင်းသည် အကျိုးမဲ့စေ၏ (တရုတ်ပညာရှိ - ရှင်စု)	၂၅
ကိုယ့်နေရာမှာ ကိုယ်နေသင့် (တရုတ်ပညာရှိ - ရှင်စု)	၂၉
ကျွမ်းကျင်ရာ လိမ္မာ (တရုတ်ပညာရှိ - ဆို.ယွင်)	၃၇
တစ်ချို့အသည်းက ကျောက်ထက်မာတယ် (တရုတ်ပညာရှိ မင်းရှယ်)	၄၈
နောက်ဆုံးတော့ အားလုံး အတူတူ (တရုတ်ပညာရှိကြီး - စင်ကြီ)	၅၃
ခွေးဟောင်နေလည်း လသာမြဲ (တရုတ်ပညာရှိ - လီယွင်)	၅၅
အရှိန်အဝါဟာ အသပြာထက် သာတယ် (တရုတ်ပညာရှိ - ဟန်စီဝိုက်ကွမ်)	၅၉
တန်ရာ တန်ရာသာ သင့်လျော်ပေတာ (တရုတ်ပညာရှိ - မိုစု)	၆၅
ပတ်ဝန်းကျင်က ဘဝကို ပြဋ္ဌာန်းတတ်၏ (တရုတ်ပညာရှိ - ဟန်စီဝိုက်ကျမ်)	၇၁
ရေတွင်းထဲက ဖားသူငယ် (တရုတ်ပညာရှိ - လီစုချွန်ချူး)	၇၉
ဝါးစောင်းထက် လျှာစောင်းထက် (တရုတ်ပညာရှိ - ဟန်စီဝိုက်ကွမ်)	၈၄
ဘယ်သူဟာ အထိုက်တန်ဆုံးလဲ (တရုတ်ပညာရှိ - ကျန်ကိုဆက်)	၉၁
သူ့နေရာနဲ့သူ သာစမြဲ (တရုတ်ပညာရှိ - ဇူးတန်ဖို)	၁၀၂

## Contents

Subject	Pages
If one doesn't have his own ability, he will fail (Chinese sage – Min Shall)	5
Luck is not always good (Chinese sage – Lee Su Chun Chu)	13
If there is a way out, you will be safe. (Chinese sage – Soe Ywin)	18
Arguing is useless (Chinese sage – Shin Hsu)	25
You should stay in your own place (Chinese sage – Shin HSu)	29
Expertise (Chinese sage – Soe Ywin)	37
Some livers are harder than stone (Chinese sage – Min Shuf)	48
Finally, all are the same (Chinese sage – Sin Kyan)	53
Although the dog barks, the moon still shines (Chinese sage – Yi Ywint)	55
Power is better than money (Chinese sage –Han Si White Kum)	59
Everyone deserves something suitable (Chinese sage – Mo Hsu)	65
The environment often dictates life (Chinese sage – Hansi White Kyam)	71
The little frog in the well (Chinese sage – Li Su Chun Su)	79
The power of the tongue is sharper than the power of the sword (Chinese sage – Han Si White Kum)	84
Who deserved her the most? (Chinese sage – Kyan Ko set)	91
Everyone is skillful in his own field (Chinese sage – Zu Tan Fo)	102